

买钢笔。③心情不快：ရန်သူခေါကလာရှုပ်တော့တိုင်းသူမြတ်သားအပေါင်းစွဲထည့် ~ ကုန်သည်။ 敌人不断来骚扰，全国人民心情不快。③悲伤：လင်ကျေသားကွာဖြစ်၍ ~ ရှာ၏။ 离开自己的丈夫和孩子，心情悲伤。

ပုအိုးပုဆာ ကော် **pu hsi: pu hsa** 磨烦, 磨人, 纠缠
ပုဆောင်ပုဆာ ကော် **pu bsaun' pu hsa** = ပုအိုးပုဆာ
ပုဆေး ကော် **pu hswei:** 忧伤, 难过
ပုဇော် ကော် **pu zaw** [巴] ①敬献; 供奉, 祭祀 ②孝敬 ③朝拜

ပုဇော်သာ ကော် **pu zaw pa' tha'** 敬神, 供奉, 祭祀
ပုဇော်ပု နား **pu zaw bwe:** 祭神会, 布施会, 致敬仪式;
သာကြီး ~ 敬老节, 敬老仪式
ပုဇော်သက္ကာ နား **pu zaw th-ka** [巴] = ပုဇော်သက္ကာ၍
ပုဇော်သက္ကာ နား **pu zaw thet ka** = ပုဇော်သက္ကာ၍
ပုဇော်သက္ကာ နား **pu zaw thet ka ya'** [巴] 朝拜, 供奉, 敬
祭: သက္ကာဗီဒ္ဓဘားကို ~ ပြတယ်။ 敬者。
ပုညံ့ပု ကော် **pu nyan pu nyan** 吵吵嚷嚷(表示不满);
လာပိုး ~ မလုပ်နို့ကွာ။ 别来吵吵嚷嚷的。

ပုတေကာ နား **pu t-kei** (旧称) 葡萄牙人
ပုတာ နား **pu ta** 竹或木制的带盖的筒子
ပုတူတူး နား **pu tu tu:** 对小孩的暱称, 类似小乖乖, 小宝
宝
ပုတူတူးမ နား **pu tu tu: ma'** 对小女孩的暱称
ပုတူတူးလေး နား **pu tu tu: lei:** = ပုတူတူး
ပုတေး နား **pu tin:** ①[英 pudding] 布丁(西式点心) ②
[印]油灰, 泥子

ပုထူး ကော် **pu htu** ①羞得脸发烧: လူရှေ့သူရှေ့မှာအပြောခံရလို့
ရှုံးပြီး ~ သွားတယ်။ 在许多人面前受责备, 所以羞得脸
发烧。②一子下楞住了: ဒိဿတ်းကြားလိုက်ရတော့ ~ ပါး
ဘာလုပ်ရကိုရမှန်းဟန်ဖြစ်သွားတယ်။ 听到这个消息楞住了,
不知如何是好。

ပုဒိနာ နား **pu di na** [印][植]薄荷, 各地分别叫: ပုဒိနာ၊
ပုဒိနာ၊ ပုဒိနာ၊ ဒိယာ Mentha arvensis, Linm (Marsh mint,
Mint)

ပုထွက် ကော် **pu ht wet** 凸出
ပုနေး ကော် **pu nwei:** 热乎, 暖烘烘
ပုပု မာာ **pu pu** (吹喇叭、笛子的) 嘟嘟声
ပုပေးခေး ကော် **pu bu nwei: nwei:** ①热乎乎, 热气腾
腾, 趁热: ဒိုက္ခာကျွေး ~ လေး (卖油饼人吆喝声) 刚出
锅的热乎乎的油条 / ထမင်းကို ~ စားပါ။ 趁热吃饭。②
(喻)刚刚, 记忆犹新: လုပ်ခဲ့တဲ့ဆယ်နှစ်ကာာ့ဖြစ်ပေမဲ့မေ့မရှိနိုင်
ဘူး၊ မိတ်ထဲမှာ ~ ပုရှိသေးတယ်။ 虽然是十年前发生的事,
可是人们还记忆犹新。

ပုပေးလောင် ကော် **pu bu law: law:** (喻)刚刚, 记忆犹新

ပုပု နား **pu bon** 忧虑, 愁容

ပုပုစိုက် ကော် **pu bon hsait** 显得发愁的样子, 忧虑, 担心

ပုပုပန်း နား **pu bon ban:** = ပုပု

ပုပုဖော် ကော် **pu bon phan:** 显得忧虑, 装成发愁的样子

ပုပု ကော် **pu bin** = ပုပု

ပုပုန်း ကော် **pu ban** 担忧, 烦恼: သားရေးသမီးရေးတွေးပြီး ~
နေသည်။ 在为子女担忧,

ပုပြင်း ကော် **pu byin:** 非常热: ငါ ~ သည်။ 太阳火辣辣的。

ပုပဲဆင် ကော် **pu bwe: hsin** 愁肠百结

ပုပေါင်း နား **bu baun:** ①水泡, 气泡, 肥皂泡 ②气球

ပုပျော် ကော် **pu bya pwei** 忧虑, 忧愁

ပုပျော်လှုံး ကော် **pu bya hlain** = ပုပျော်လှုံး

ပုရိသာ နား **pu ri' tha'** [巴] 男性

ပုရိ နား **pu ri** [印]印度一种油炸薄饼

ပုရိန် နား **pu shein** 发热, 热

ပုရှိမ်း I နား **pu shein:** 薄荷糖, 又叫 ပုပုဝါပြား II နား
pu shein: 热辣辣的

ပုရှိမ်းမြို့မ်း ကော် **pu shein: shein:** 热辣辣地, 热乎乎地;

မုင်္ဂလာ ~ နဲ့ အေးလေးစားလိုက်စွမ်းပါ။ 你身上发烫, 还
是吃点药吧。/ ဂျုံးနဲ့ထန်းလျှောက်ရောက်ရတာ ~ ချိတိတိ
နဲ့အေားတမျိုးပဲ့။ 用棕榈糖、姜烧水, 喝起来热辣辣甜滋
滋的, 别有一种味道。

ပုစိုး နား **pu li** [英 pulley] 【机】滑轮, 滑车

ပုစောင်းလောင် ကော် **pu law: law:** 温热地: ခေါ်စွာ ~ လောင်
ချို့ပါ။ 用温水洗澡吧。

ပုစောင်း ကော် **pu laun** 灼热: စိတ် ~ သည်။ 忧心如焚。

ပုစာတ်းဆုံး နား **pu lit za hsu** [英・缅 pulitzer + ဆုံး] (美
国)普利策奖金(一种在文学、音乐、新闻界颁发的年
奖)

ပုထွပ် ကော် **pu hlat** 灼热, 烫: ~ အောအာာန် 缅北灼热
的太阳

ပုအိုးကို ကော် **pu ait** 炎热, 囗热

ပုအား ကော် **pu it** (古)炎热

ပုအား ကော် **pu at** (古)炎热

ပုး I နား **pu:** ①【动】豚鼠, 天竺鼠, 狙鼴 ②金曜的标志

II ကော် **pu:** ①密切 ②(神、鬼)附身: နတ် ~ နေတယ်။
神附身。③粘连: ခြေချောင်း ~ နေသည်မွေးပါဝကလေး 连趾
的婴儿 ④贴紧, 靠拢: အပြော ~ နွေးသလား။ 生了个双
胞胎吗? ⑤关联, 联系

ပုးကောင် နား **pu: gaun** 【动】豚鼠, 天竺鼠, 狙鼴 Cavia
Aperea

ပုးကုပ် ကော် **pu: kat** ①(鬼魂、巫术)附身: စိန်းပေါ်ဘာ ~
နေ၏။ 巫鬼附身。②靠近, 贴紧, 相连: တယောက်နှင့်